

နဂါးအမှတ်အသား နှင့် စစ်နတ်ဘုရား

အောင်မျိုးခိုင်

စာစဉ် (၃)



Chapter (41)

-ချက်ချင်း သတ်ဖြတ်ခဲ့ခြင်း-

ဖောင်း ... အစွမ်းထက်သည့် စွမ်းအင်များ လွှမ်းခြုံနေသည့် ဂျန်ချန်၏ လက်သီးကို လူတိုင်းက မြင်ရ၏။ ဓားသွားကဲ့သို့ ထက်မြက် လှသည့် သူ၏ ယန်စွမ်းအင်များက လေထုကို ဖြတ်တောက် သွားပြီး ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည် ။ ထူးခြားပြီးတော့ ကြောက်မက်ဖွယ် ကောင်းသည့် အင်အားက လီချန်းဟို၏ ကောင်းကင် ရွှေဝါရောင် လက်ချောင်းနှင့် ထိပ်တိုက် တွေ့သွားသည် ။

"ဘာ ... ။ ကောင်းကင်ရွှေဝါရောင် လက်ချောင်းကို ရင်ဆိုင်ဖို့ သူ့ရဲ့ လက်သီးကိုပဲ အသုံးပြုနေသေးတာလား။ သူက ဘယ်လိုတောင် မာနကြီးနေတာလဲ"

ယန်ယန်းက အံ့အားသင့်နေ၏။

"ဒီဂျန်ချန်က အရမ်း စိတ်ကြီး ဝင်နေတာပဲ။ ခုနက သူက အရေးသာနေပေမဲ့ ဒါက ကောင်းကင်ရွှေဝါရောင် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်လေ။ သူ့ရဲ့ အင်အားက အရမ်း ပြင်းထန်တယ်။ အခုသူက ကောင်းကင် ရွှေဝါရောင် လက်ချောင်းကို တိုက်ခိုက်ဖို့ သူ့ရဲ့ လက်သီးကိုပဲ အသုံးပြုနေတယ်။ သေချာတယ် သူ့ဒုက္ခ ရောက်တော့မယ်"

"ငါ့အထင်တော့ ဒီတိုက်ခိုက်မှုကို သူမတားဆီး နိုင်လောက်ဘူး။ လီမိသားစုရဲ့ ကောင်းကင် ရွှေဝါရောင် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်က အဆင့်နိမ့် မော်တယ်အဆင့် တိုက်ခိုက်ရေး ပညာရပ်ဖြစ်ပေမဲ့ လီချန်းဟိုက ၎င်းပညာရပ်ကို အဆုံးတိုင် လေ့ကျင့်ထားတယ်။ ၎င်းရဲ့ အင်အားက အရမ်းအံ့ဩဖို့ ကောင်းတယ်"

လူတိုင်းက အံ့အားသင့်စွာဖြင့် ကြည့်နေကြ၏။ ဂျန်ချန်က ကောင်းကင် ရွှေဝါရောင် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်ကို သူ၏ လက်သီးနှင့် ထိပ်တိုက် ရင်ဆိုင်ပြီး အနိုင်ယူနိုင်မည်ဟု မည်သူမှ မတွေးရဲကြချေ။

"ဟားဟားဟား ... ဂျန်ချန် မင်းက တကယ်ကို မင်းကိုယ်မင်း မြင့်မားတဲ့ လူလို့ တွေးနေတာပဲ။ ငါ့ရဲ့ ကောင်းကင် ရွှေဝါရောင် လက်ချောင်းကို ရင်ဆိုင်ဖို့ မင်းရဲ့ လက်သီးကိုပဲ အသုံးပြုနေ သေးတာလား။ မင်းက သေချင်နေတာပဲ"

လီချန်းဟိုသည် ဂျန်ချန်နှင့် မျက်နှာချင်းဆိုင် ရပ်နေရင်းမှ ကျယ်လောင်စွာ ရယ်မော၍ လှောင်ပြောင်နေ၏။ သို့သော်လည်း သူ၏ လှောင်ပြောင် နေသည့် မျက်နှာ အမူအရာမှာ ပျောက်ကွယ် သွားပြီး သူ၏ မျက်နှာ အမူအရာမှာ ဒုတိယအကြိမ် အံ့အားသင့် သွား၏။

ဂျိန်း ... လူတိုင်းက ကြီးမားသည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။ လူတိုင်းက အံ့အားသင့် သွားသည် ။ ကြီးမားသည့် ကောင်းကင် ရွှေဝါရောင် လက်ချောင်းနှင့် ဂျန်ချန်၏ လက်သီးတို့ ရင်ဆိုင် တွေ့ဆုံခြင်းက ကျယ်လောင်သည့် မိုးခြိမ်းသံကြီးကို ထွက်ပေါ် လာစေသည် ။ သို့သော်လည်း ကံဆိုးတာကတော့ ဤမြင်ကွင်းက လူတိုင်း ကြိုတင်ခန့်မှန်း ထားကြသည့်အတိုင်း ဖြစ်မလာချေ။ ဂျန်ချန်၏ လက်

သီးက မည်သို့မျှ ဖြစ်မသွားချေ။ ဂျန်ချန်၏ လက်သီးက ဖျက်ဆီးမခံရဘဲ ၎င်းလက်သီးကသာ ကောင်းကင် ရွှေဝါရောင် လက်ချောင်းကို အပိုင်းအစများ အဖြစ်သို့ ကွဲထွက်သွားစေသည် ။ ရွှေဝါရောင် အပိုင်းအစများက ပျောက်ကွယ် သွားသည် ။

လူတိုင်းက ဂျန်ချန်ကို ငေးကြည့်နေကြ၏။ ဂျန်ချန်က မူလနေရာမှ တစ်လှမ်းမှ ရွှေမသွားဘဲ ခိုင်မြဲသည့် တောင်တစ် တောင်ကဲ့သို့ ရပ်နေ၏။ လူတိုင်းသည် ဂျန်ချန်၏ လက်သီးမှ အင်အားများကို ခံစားမိ၏။ ဤ လူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ကြီးမားသည့် စိတ်ဝိညာဉ်တစ်ခု ခိုအောင်းနေသည် ဟု သူတို့ က ခံစားရသည် ။

"ဘုရားရေ ... အဲဒီလက်သီးထဲမှာ ဘယ်လောက်များ တဲ့ အင် အားတွေ ရှိနေတာလဲ။ အဲဒါက ကောင်းကင် ရွှေဝါရောင် လက်ချောင်းကို ဘယ်လို ဖျက်ဆီးခဲ့တာလဲ"

"သူ့ရဲ့ ခန္ဓာကိုယ်က အရမ်း သန်မာတယ်။ သူ့ရဲ့ လက်သီးချက် တစ်ချက်ထဲနဲ့ ကောင်းကင် ရွှေဝါရောင် လက်ချောင်းကို ဖျက်ဆီးခဲ့တယ် ဆိုတော့ သူ့ရဲ့ ယန်စွမ်းအင် တစ်ခုထဲနဲ့ တောင် ကြောက်ဖို့ ကောင်းနေပြီ"

"သင်းပျံ့ကောင်းကင် မြို့လေးထဲမှာ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာပြီ။ ငါဒါကို မယုံနိုင်ဘူး ဖြစ်နေတယ်။ ကြည့်ရတာ လီချန်းဟိုက သူ့ရဲ့ ပြိုင်ဘက်ကို ရိုးရိုးရှင်းရှင်းနဲ့ ယှဉ်ပြိုင်လို့ ရမှာ မဟုတ်တော့ဘူး"

လူတိုင်းက မယုံနိုင်လောက်အောင် အံ့အားသင့် နေကြ၏။ ကောင်းကင် ရွှေဝါရောင် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်ကို လက်သီး တစ်လုံးထဲနှင့် တိုက်ခဲ့သည် ။ ဒါက သူတို့ မျက်မြင်သာ မဟုတ်ရင် သူတို့ အနေနှင့် ဒါကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ထိုအသေသတ်ပွဲက လူတိုင်း မျှော်လင့်ထားသည် နှင့် ခြားနားစွာ ပြီးဆုံး သွားသော်လည်း ဂျ

န်ချန်၏ အင်အားအပေါ် သူတို့ အမြင်များကတော့ ပြောင်းလဲသွားသည်

။

လီချန်းဟိုက ရွှေဝါရောင် ကောင်းကင် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်ကို အသုံးပြုခဲ့သော်လည်း ဂျန်ချန်ကတော့ မည်သည့် ပညာရပ်မှ အသုံးပြုခြင်း မရှိပေ။ ထိုတစ်ချက်တည်းနှင့် ပင် လီချန်းဟိုက ရှုံးနိမ့်သွားပြီ ဆိုသည် ကို ဆုံးဖြတ်နိုင်သည် ။ လီချန်းဟိုတွင် အစွမ်းထက်သည့် လျှို့ဝှက်တိုက်ခိုက်ရေး ပညာရပ်များ မရှိတော့ဘူး ဆိုလျှင် ဂျန်ချန်က သူ့ကို အနိုင်တိုက်ခိုက် နိုင်မည်ဟု ပြောနိုင်သည် ။ ဂျန်ချန်၏ ခန္ဓာကိုယ်ထဲတွင် နဂါးအမှတ်အသား ငါးခု ဖွဲ့စည်းထားသည် ကို မည်သူမျှ မသိကြချေ။ သူ၏ ခွန်အား အပြည့်ဆိုလျှင် ၅၀,၀၀၀ ကီလိုဂရမ်ကို အသုံးပြုနိုင်၏။ ဒါက မယုံနိုင်လောက်အောင် ကြောက်ဖို့ ကောင်းသည်

။

"ဘုရားရေ ... ဒီကောင်လေးက ဘယ်လို လေ့ကျင့်ထားတာလဲ။ သူ့ရဲ့ ချိနဲ့ သွေးစွမ်းအင်တွေက မယုံနိုင်လောက်အောင် သန်မာပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က သားရဲသတ္တဝါတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်"

ယန်ယန်းသည် ဒီထက်ပို၍ မထိန်းချုပ် နိုင်တော့ပေ။ သူကလည်း ပဲ ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ပါရမီရှင်တိုင်းက သူတို့ ကိုယ်သူတို့ ဂုဏ်ယူ ဝင့်ကြွားမှုတော့ ရှိသည် ။ အခြား ပါရမီရှင်များ ၏ လေးစားမှုကို ရရှိနိုင်သည့် ပါရမီရှင်က အလွန် ရှားပါးသည် ။ သို့သော်လည်း ဂျန်ချန်ကတော့ သူ၏ စစ်မှန်သည့် လေးစားမှုကို ရရှိအောင် ပြသနိုင်ခဲ့သည် ။

"ညီလေးဂျန်ချန်က စိတ်ဝိညာဉ် အားဖြည့်ဆေးနဲ့ သန့်စင်သော ယန်သစ်သီးကို စားသုံးခဲ့တယ်။ သူက ချီဟိုင်အလယ် အဆင့်ကို ချိုးဖျက်သွားပြီ လီချန်းဟိုက သူ့ရဲ့ စစ်မှန်တဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး

။ ဟားဟား ... ငါသူ့ကို စိုးရိမ်စရာ မလိုတော့ဘူး။"

ယန်ကျန်းယွမ်သည် လက်ပိုက်ပြီးတော့ စတင်၍ ရယ်မောလိုက်၏။ သူ့အခု စိုးရိမ်နေစရာ မလိုတော့ပေ။ ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နေရုံသာ ရှိတော့သည် ။ ထို့အပြင် ဂျန်ချန်က ယန်မိသားစု၏ ထိပ်တန်းလူများ အားလုံးကို အံ့အားသင့် စေခဲ့ပြီးဖြစ်သည် ။ သူသည် ချီစီရင်စု နိုင်ငံတွင်းရှိသည့် ကြီးမားသည့်ကလန်များမှ ပါရမီရှင်များ နှင့်တောင် နှိုင်းယှဉ်နိုင်သည့် ပါရမီရှင်တစ် ယောက်ဖြစ်သည် ။

ယန်မိသားစုနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည့် လီရှန်းယု၏ မျက်နှာက ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားသည် ။

"ခေါင်းဆောင် ... ဒီကောင်လေးမှာ နတ်ဘုရားက ပေးထားတဲ့ စွမ်းရည်တွေ ရှိနေတာပဲ။ သူက ငယ်ရွယ်ပေမဲ့ အဆင့်မြင့်တဲ့ စွမ်းရည်တွေ ရှိနေတယ်။ သူနဲ့ အဆင့်တူတဲ့ ဘယ်သူကမှ သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ။ သူ့ကို ဆက်လက် ကြီးထွားခွင့် ပေးရင်တော့ နောက်တစ်ချိန်မှ ငါတို့ ကို ကြီးမားစွာ ခြိမ်းခြောက် နိုင်လာလိမ့်မယ်"

လီရှန်းယု၏ ဘေးမှ မော်တယ်အဆင့် စစ်သည် တော် တစ်ဦးက သူ့ကို တီးတိုး ပြောလိုက်၏။ အခုချိန်မှာ ဂျန်ချန်က အလားအလာ ကောင်းသည့် လူတစ်ယောက် ဆိုသည် ကို အရူးတောင်မှ ပြောနိုင်သည် ။

"မစိုးရိမ်ပါနဲ့ ... ဟိုအာမှာ ထူးခြားတဲ့ လက်နက် သိုင်းတစ်ခု ရှိသေးတယ်။ ဂျန်ချန်ကို သူသတ်နိုင်ပါတယ်"

လီရှန်းယုက အေးစက်စွာဖြင့် ပြောလိုက်၏။ သူ၏ ရှေ့မှ ထို ၁၅နှစ်အရွယ် လူငယ်လေးက သူ့ကို အန္တရာယ် သိစိတ်တစ်ခုကို ပေးနိုင်၏။ ဒါက ဒီကောင်လေးကို ဖယ်ရှားရမည် ဆိုသည့် သူ၏ ဆုံးဖြတ် ချက်ကို ပို၍ ခိုင်မာ သွားစေသည် ။

လီချန်းဟိုသည် အတော်လေး တုန်လှုပ်နေ၏။ သူသည် ရွှေဝါရောင် ကောင်းကင် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်ကို နှစ်တွေ အများကြီး လေ့ကျင့်ခဲ့ခြင်း ဖြစ်သည် ။ ထိုသို့ လေ့ကျင့်ခဲ့သဖြင့်သာ ယခု ကဲ့သို့ ပြည့်စုံသည့် အဆင့်ကို ရောက်ရှိလာခြင်း ဖြစ်သည် ။ သို့သော်လည်း ၎င်းကို ဂျန်ချန်က နောက်တစ်ကြိမ် ဖျက်ဆီးခဲ့သည် ။ ဒါက သူ့ကို အမှန်တကယ်ကို ထိတ်လန့်သွားစေသည် ။

"မင်းမှာ ဘာနည်းလမ်းတွေ ရှိသေးလဲ။ ရှိသေးရင် ပြပါဦး ငါမင်းကို အခွင့်အရေး ပေးရမှာ ပေါ့"

ဂျန်ချန်က လက်နောက်ပစ်၍ တည်ငြိမ်စွာဖြင့် ယုံကြည်ချက် ရှိစွာ ရပ်နေ၏။ သူသည် လီချန်းဟိုကို မည်သည့်အခါကမှ အလေးအနက် မထားခဲ့ချေ။ လီချန်းဟို၏ မျက်လုံးက ဒေါသကြောင့် အနီရောင်သန်း နေ၏။

"ဂျန်ချန် ... ငါ ဒီနေ့ မင်းကို သတ်ကိုသတ်ရမယ် ... "

လီချန်းဟို၏ လက်မောင်းက မျက်လှည့်ကဲ့သို့ လျင်မြန်စွာဖြင့် ရွေ့လျားသွားပြီး တလက်လက်ဖြင့် တောက်ပနေသည့် ငွေဓားတစ်ချောင်းက အလင်းတန်းကဲ့သို့ သူ၏ လက်ထဲတွင် ဖြစ်ပေါ်လာသည် ။ ဝီဝီဝီ ... ဓားသွားထွက်ပေါ် လာသည့်အချိန်မှာ ဓားမှာ တဝီဝီဖြင့် အသံများကို ကြားရသည် ။ ၎င်းက မည်းနက်နေပြီး အင်းဆက် တောင်ပံကဲ့သို့ ပါးလွှာနေ၏။ ဓားသွား၏ အရှည်က ၅ ပေခန့်ရှည်ပြီး အကျယ်က ၂ လက်မရှိသည် ။ ဓား၏ အော်ရာကို မြင်လိုက်ရုံနှင့် မည်သည့် လူမဆို အသက်ရှူရ ခက်ခဲသွားနိုင်ပေသည် ။

"အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက် ... "

ဂျန်ချန်က ဓားသွားကို ကြည့်၍ ပြောလိုက်၏။ သူ၏ အတွေ့အကြုံများ အရ ထိုဓားသွားကို မြင်ရုံနှင့် ပြောနိုင်သည်

"ဘာ ... တိုက်ဖျက်ရေး လက်နက်တစ်ချောင်း ... "

ယန်ယန်းက အံ့အားသင့်နေ၏။

"ယီး ... ငါဒါကို ဘယ်လို မေ့နေရတာလဲ။ လီရှန်းယုက ဒီအတွက် ပြင်ဆင်ထားတာပဲ။ သူက သည် မတိုင်မီက အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက် တစ်ချောင်းကို လီချန်းဟိုကို ပေးထားတာပဲ"

ယန်ကျန်းယွမ်သည် လီချန်းဟိုလက်ထဲမှ ဓားသွားကို ကြည့်၍ စိုးရိမ်နေ၏။ ထိုဓားသွားကို ကြည့်၍ မည်သူကမှ မတည်ငြိမ် နိုင်တော့ချေ။ တိုက်ဖျက်ရေး လက်နက်သည် သာမန်လက်နက် မဟုတ်ချေ။ တိုက်ဖျက်ရေး လက်နက်ဟု ခေါ်ဆိုနိုင်သည့် မည်သည့် လက်နက်မဆို အဆင့်မြင့် လက်နက်များ သာ ဖြစ်သည် ။ တိုက်ဖျက်ရေး လက်နက်နှင့် သာမန် လက်နက်က ခြားနားသည် ။ တိုက်ဖျက်ရေး လက်နက် တစ်ချောင်းသည် ယန်စွမ်းအင်များကို စုပ်ယူနိုင်ပြီး အသုံးပြုသူ၏ အင်အားကို နှစ်ဆ တိုးလာစေသည် ။ ဒါက တိုက်ခိုက်ရေး ပညာရပ်နှင့် ဆင်တူသည် ။ သို့သော်လည်း ဒါက အလွန် ရှားပါးသည် ။ တိုက်ဖျက်ရေး လက်နက်တိုင်းက အဆင့်နိမ့် ဖြစ်နေရင်တောင်မှ မယုံနိုင်လောက်အောင် အဖိုးတန်သည် ။ အထူးသဖြင့် ချီစီရင်စု နိုင်ငံနှင့် ဝေးလံ ခေါင်းပါးလှသည့် အနီရောင် မြို့တော်ထဲတွင် အလွန်ကို ရှားပါးသည် ။ တိုက်ဖျက်ရေး လက်နက်တစ်ခုကို ရှာတွေ့ရန် အလွန်ခက်ခဲသည် ။

သာမန် မော်တယ်အဆင့် စစ်သည် တော်များ တောင်မှ တိုက်ဖျက်ရေး လက်နက်တစ်ခုကို ရှာတွေ့ရန် ခက်ခဲသည် ။ မိုးတိမ်တောင် မျှော်စင်သည် အနီရောင် မြို့တော်တွင် အကြီးဆုံး လေလံခန်းမ ဖြစ်သည် ။ မိုး

တိမ်တောင် မျှော်စင်ထဲတွင် ရှားပါးသည့် ပစ္စည်းများ ၊ ရှားပါးသည့် သဘာဝ အရင်းအမြစ် များကို ရောင်းချခဲ့သည် ။ သို့သော်လည်း သူတို့ တွင် တိုက်ဖျက်ရေး လက်နက်တစ်ခုကို မည်သည့် အခါကမှ မရောင်းချခဲ့ဘူးချေ။ ယန်မိသားစု ထဲတွင် တောင် တိုက်ဖျက်ရေး လက်နက် သုံးခုထက်ပို၍ မရှိပေ။ လီမိသားစုသည် လည်း အတူတူပဲ ဖြစ်သည် ။ သူတို့ တွင် လည်း တိုက်ဖျက်ရေး လက်နက် သုံးခုထက် ပိုမရှိပေ။ လီချန်းဟိုက အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက်ကို ထုတ်ယူ လိုက်သည့် အခါမှာ လီမိသားစုက ဂျန်ချန်ကို ရင်ဆိုင်ရန် လျှို့ဝှက်နည်းလမ်းကို အသုံးပြုလိုက်ပြီ ဆိုသည် ကို လူတိုင်းက သိလိုက်ကြသည် ။

"ဒါက တကယ့်ကို အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက်ပဲ။ ဒါက ငါပထမဆုံးအကြိမ် တိုက်ဖျက်ရေး လက်နက်ကို မြင်ဖူးတာပဲ။ ဒါက တကယ်ကို အဆင့်မြင့်တဲ့ လက်နက်ပဲ။ သာမန် လက်နက်တွေက ဒါနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး"

"သူ့ရဲ့ လက်ထဲက တိုက်ဖျက်ရေး လက်နက်နဲ့ ဆိုရင်တော့ လီချန်းဟိုရဲ့ တိုက်ခိုက်မှုတွေက အနည်းဆုံး ၂ဆ တိုး လာပြီ။ ဂျန်ချန်က သူ့ကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာတော့ ငါကြည့်ချင်သေးတယ်"

"အဲဒီ တိုက်ဖျက်ရေး လက်နက်တွေက သံထည်တွေကို ရွံ့စေးတွေကို ဖြတ်သလို အချပ်လိုက် အချပ်လိုက် လှီးဖြတ်နိုင်တယ်။ ဒါက တကယ်ကို ကြောက်စရာပဲ"

လူတိုင်းသည် လီချန်းဟို၏ ဓားသွားကိုကြည့်၍ ဆွေးနွေးနေကြ၏။ သူတို့ အားလုံးက အားကျနေကြ၏။

"ဂျန်ချန် ဒီဓားရဲ့ အမည်က အမှောင်စိတ် ဝိညာဉ်ဖျက်ဆီးခြင်းဓား ဖြစ်တယ်။ ငါလောင်းရဲတယ်။ မင်းအရင်က ဒီလို တိုက်ဖျက်ရေး လက်နက်

က်မျိုးကို မင်းမြင်ဖူးမှာ မဟုတ်ဘူး ။ မင်း ဒီနေ့ အမှောင်စိတ် ဝိညာဉ် ဖျက်ဆီးခြင်း ဓားနဲ့ သေရမှာ ဆိုတော့ မင်းဂုဏ်ယူစွာနဲ့ သေဆုံးရမှာ ပါ"

လီချန်းဟိုက သူ၏ ယန် စွမ်းအင်များကို ထုတ်ဖော်လိုက်၏။ အမှောင် စိတ်ဝိညာဉ် ဖျက်ဆီးခြင်းဓားက ချက်ချင်း ကြောက်စရာ ကောင်းသည့် အသံများ ထွက်ပေါ်လာသည် ။ ဓား၏ အော်ရာက လူတိုင်းကို ကျောရိုးစိမ့် သွားအောင်ပင် တုန်လှုပ်သွား စေသည် ။ ဂျန်ချန်သည် လီချန်းဟို၏ မျက်နှာမှ ယုံကြည်မှုများကို မြင်ရသည့် အခါမှာ သူ၏ မျက်နှာတွင် အေးစက်စွာဖြင့် ရယ်မောလိုက်၏။ ဒီလူက သူ့မှာ ရှိတဲ့ လက်နက်က လေးနဲ့ အရမ်းကို ဂုဏ်ယူဝင့်ကြွား နေတာပဲ။ ဒါက အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက်တစ်ခု ဆိုတာထက် မပိုပါဘူး။ သူက ဒါကို ဂုဏ်ယူနေတာလား။

အင်း ... ဂျန် ချန်က တိတ်တဆိတ် သက်ပြင်းချ လိုက်သည် ။ သူ၏ အရင်ဘဝတွင် အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက် ဆိုသည် မှာ ဘာမှ တန်ဖိုးမရှိချေ။ ဘာဖြစ်လို့ လဲ ဆိုတော့ အဆုံးစွန်သော အဆင့်မြင့် တိုက်ဖျက်ရေး လက်နက်များ တောင်မှ သူ၏ မျက်လုံးထဲတွင် အမှိုက်သာ သာပဲ ရှိသည် ။ သူက ထိုလက်နက်မျိုးကို ဘယ်တော့မှ ကိုင်ဆောင်လိမ့် မည် မဟုတ်ပေ။

အမှောင်စိတ်ဝိညာဉ် ဖျက်ဆီးခြင်းဓားက လီချန်းဟို၏ တိုက်ခိုက်ရေး အင်အားကို အမှန်တကယ်ကို ၂ဆ ဖြစ်သွားစေသည် ။ သို့သော်လည်း သူ၏ တိုက်ခိုက်ရေး အင်အား ၅ဆ ဖြစ်နေရင်တောင်မှ ဂျန်ချန် ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

"ဟိုအာ ... စကားတွေ အများကြီး ပြောမနေနဲ့ ။ သူ့ကို မြန်မြန် သတ်လိုက်"

လီရုန်းယုက သူ၏ သားကို သတိပေးလိုက်၏။

"စိတ်ချပါ အဖေ ... ကျွန်တော်သူ့ကို သေခြင်းတရားက ဘယ်လောက် ကြောက်ဖို့ ကောင်းလဲဆိုတာ ပြပေးလိုက်မယ်။ ကျွန်တော်သူ့ကို အလွယ်တကူ သေခွင့် မပေးနိုင်ဘူး။ လီမိသားစုကို ပြစ်မှားရင် ဇာတ်သိမ်း မကောင်းတတ်ဘူး ဆိုတာကို သူ့ကို သိသွားစေရမယ်"

လီချန်းဟိုက အေးစက်စွာ ပြုံး၍ ပြောလိုက်၏။ လီချန်းဟိုသည် အစွမ်းထက်သည့် ယန်စွမ်းအင်များကို ထုတ်ဖော်၍ ထိုစွမ်းအင်များ အားလုံးကို အမှောင်စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓားထဲသို့ ရေတံခွန်ကဲ့သို့ ပို့လွှတ်လိုက်၏။ အေးစက်သည့် ရောင်ခြည် လှိုင်းများက ဓားသွားမှ ထွက်ပေါ်လာပြီး ကြီးမားသည့် ရောင်ခြည်လှိုင်း ပိုက်ကွန်တစ်ခု ထွက်ပေါ်လာသည်။ ။

"ဂျန်ချန် ... မင်းရဲ့ သေမင်းကို လာရင်ဆိုင်လှည့်။ ငါမင်းကို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ပေးမယ်"

လီချန်းဟို၏ စိတ်ဝိညာဉ်က မြင့်မား လာပြီး သူသည် ကြောက်မက်ဖွယ် ကောင်းသည့် ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ တစ်ဟု န်ထိုးပြေးသွား၏။ သူ၏ လက်ထဲမှ ဓားကို မြင့်မားသည့် လေထုထဲသို့ မြှောက်လိုက်၏။ ဓားပိုက်ကွန်က ကျယ်ပြန့် လာပြီး အေးစက်သည့် ရောင်ခြည်တန်းများက သွေးဆာလောင် နေသည့် သားရဲသတ္တဝါကဲ့သို့ ဖြစ်နေ၏။ ကြည့်ရှုနေသည့် လူများ အားလုံးသည် အဝေးသို့ ဆုတ်ခွာသွားသည်။ ။

"ညီလေးဂျန်ချန် သတိထားပါ။ တိုက်ဖျက်ရေး လက်နက်ရဲ့ စွမ်းအင်က မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ အဲဒီလက်နက်က မည်သည့် သတ္တုကိုမဆို လှီးဖြတ်နိုင်တယ်။ မင်း အဲဒါနဲ့ ထိမိသွားရင် မင်းကို

ဒဏ်ရာရစေရုံတောင် မဟုတ်ဘူး ။ သေပါသေသွားနိုင်တယ် "

ယန်ကျန်းယွမ်က ဂျန်ချန်ကို စိုးရိမ်စွာဖြင့် သတိပေးနေ၏။

ဝီဝီဝီ... .. အမှောင်စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓားက အလွန်ကြောက်ဖို့ ကောင်းသည် ။ ဓား၏ အင်အားများက ပိုက်ကွန်သဖွယ် ဂျန်ချန်ကို လုံးဝ လွှမ်းခြုံသွားသည် ။ လီချန်းဟိုက ပျော်ရွှင်နေ၏။ မြေဟောက် တစ်ကောင်၏ လျှာကဲ့သို့ အမှောင်စိတ် ဝိညာဉ်ဖျက် စီးခြင်းဓားက ဂျန်ချန်ကို နှစ်ပိုင်း ဖြစ်သွားအောင် ဖြတ်လိုက် သကဲ့သို့ လူတိုင်းက မြင်လိုက်ကြသည် ။

"ဟားဟား ... "

လီချန်းဟိုက စတင်၍ ကျယ်လောင်စွာ ရယ်မော လိုက်၏။ သို့သော် လည်း သူသည် တစ်ခုခု မှား နေသကဲ့သို့ သူ၏ အမူအရာက ပြောင်းလဲ သွား၏။ သူ၏ အပြုံးက ချက်ချင်း အေးစက် သွားသည် ။ အမှောင်စိတ် ဝိညာဉ် ဖျက်ဆီးခြင်း ဓားက ဂျန်ချန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်း သွား၏ ။ သို့သော်လည်း သူ၏ ဓားက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖြတ်သန်း သွားသည် ဟု မခံစားရချေ။ ဓား၏ ထိပ်က ကြမ်းတမ်းသည့် မြေကြီး ပေါ်တွင် နက်ရှိုင်းစွာ စိုက်ဝင်နေသည် ။

"အရိပ်တစ်ခုလား ... "

လီချန်းဟိုက အံ့အားသင့်စွာဖြင့် အော်လိုက်၏။ သူ၏ ဓားက ဂျန်ချန်၏ အရိပ်ကို ဖြတ်သွားတာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာ လဲ။ သူ၏ တိုက်ခိုက်မှုကို ဘယ်လိုရှောင် လိုက်တာလဲ "

လီချန်းဟိုက သူ၏ ခေါင်းကို မော့၍ ရှာဖွေလိုက်၏။ လူအများ စု၏ ပါးစပ်များမှာ ပွင့်နေ၏။ သူတို့ ၏ အမူအရာမှာ အံ့အားသင့် ထိပ်လန့်

ကြောက်ရွံ့နေကြ၏။ သူတို့ ထိပ်လန့် နေကြသည် မှာ သူ၏ တိုက်ခိုက်မှုကြောင့် မဟုတ်ပေ။ လူတိုင်းက သူ၏ နောက်ကျောကို ငေးကြည့်နေကြသည် ။

"ဟိုအာ ... သတိထား.."

လီချန်းယုက ချက်ချင်း သတိပေးလိုက်၏။ ကံဆိုးချင်တော့ လီချန်း ဟိုသည် သူ၏ နောက်ကျောတွင် အန္တရာယ် ရှိနေသည် ဟု အစကတည်းက ခံစားမိနေခြင်း ဖြစ်သည် ။ လီချန်းဟို၏ နောက်ဘက်တွင် ဂျန်ချန်က ကျားမုဆိုးက ၎င်း၏ သားကောင်ကို တစ်ဟု န်ထိုး လိုက်ဖမ်း နေသကဲ့သို့ ရှိနေ၏။ သူ၏ လက်ထဲတွင် အလင်းရောင်ကဲ့သို့ တောက်ပနေသည့် ထက်မြသည့် ဓားသွားကဲ့သို့ ၃မီတာ ရှည်လျားသည့် ရွှေရောင် လက်ချောင်း တစ်ချောင်း ရှိနေသည် ။ ၎င်းက လီချန်းဟိုဆီသို့ ချက်ချင်း လွှဲခုတ်လိုက်၏။ ထိုအရာက ရောင်ခြည် တစ်သွယ် လက်ချောင်း တိုက်ခိုက်ရေး ပညာရပ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၎င်းက အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက်ကို အလွယ်တကူ တိုက်ခိုက်နိုင် သည် ။ ဂျန်ချန်က လျင်မြန်စွာ ရွှေလျားနေခြင်း ဖြစ်သည် ။ လီချန်းဟို၏ အနက်ရောင် စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓားကို ရှောင်တိမ်းခြင်း မှ စ၍ သူက ပြန်လည် တိုက်ခိုက် လိုက်သည် အထိ အရာအားလုံးက စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခြင်း ဖြစ်သည် ။

Chapter (42)

ကံဆိုးမိုးမှောင် နှစ်ထပ်ကွမ်း ကျရောက်ခြင်း

လူတိုင်း၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွား၏။ လီရှန်းယု ကလည်း အော်ဟစ်၍ သတိပေးနေ၏။ သို့သော်လည်း ကံဆိုးစွာဖြင့် ဂျန်ချန်၏ နှုန်းက အရမ်းမြန်လွန်းသည် ။ သူ၏ မော်တယ်အဆင့် အင်အားနှင့် တောင်မှ ဂျန်ချန်ကို တားချိန်မရ လိုက်ပေ။

ရွှီး ...

ဂျန်ချန်၏ လက်ချောင်းမှ ရောင်ခြည်တန်းများက ထက်မြသည့် ဓားသွားကဲ့သို့ ခုတ်လွှဲလိုက်၏။ လီချန်းဟိုသည် သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်၍ ရှောင်လိုက်ပြီး သူ၏ အမှောင်စိတ်ဝိညာဉ် ဖျက်စီးခြင်း ဓားဖြင့် တိုက်ခိုက်လာမှုကို ကာကွယ်ရန် ပြင်ဆင်လိုက်သည် ။ ကံမကောင်းစွာနဲ့ ပဲ သူ၏ တုံ့ပြန်မှုက နှေးကွေးနေ၏။

ရွတ်စ် ... ဟတ်တတ်ကဲ့ သွားသည့် အသံကို ကြားလိုက်ရ၏။ ဂျန်ချန်၏ ရွှေရောင် အလင်းတန်းများက လီချန်းဟို၏ လက်မောင်းကို ရိုက်ချလိုက်သည် ။ သူ၏ ယန်စွမ်းအင်များ ဖြင့် လွှမ်းခြုံထားသည့် အမှောင်စိတ် ဝိညာဉ် ဖျက်ဆီးခြင်း ဓားကလည်း အရမ်း နောက်ကျသွားသည် ။ သူ၏ လက်နှစ်ဖက်စလုံးကို ဂျန်ချန်က ဖြတ်ပစ်လိုက်၏။ အမှောင်စိတ် ဝိညာဉ် ဖျက်ဆီးခြင်း ဓားကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည် ။

သူ၏ လက်မှ သွေးများက ရေတံခွန်ကဲ့သို့ နေရာတိုင်းကို စီးဆင်းသွားသည်။ ။

အား ...

သူ၏ လက်မောင်း ပြတ်ကျသွားသည့် နေရာမှ ပြင်းထန်သော ဝေဒနာကြောင့် လီချန်းဟို၏ ကြောက်မက်ဖွယ် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ။ သို့သော်လည်း ဂျန်ချန်ကတော့ ၎င်းကို ဂရုပင်မစိုက်ချေ။ ဂျန်ချန်က သူ၏ လက်မောင်းကို မြှောက်၍ လီချန်းဟိုကို ခုတ်လွှဲရန် ပြင်လိုက်၏။ ဖောက် ... အလွန် ကြည်လင်သည့် အသံတစ်ခုကို ကြားလိုက်ရပြီးနောက် လီချန်းဟိုသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ။ ဂျန်ချန်သည် သူ၏ ခြေထောက်ကို မြှောက်၍ လီချန်းဟို၏ မျက်နှာကို နင်းထားလိုက်၏။

သူ၏ ခြေထောက်သည် လီချန်းဟို၏ မျက်နှာကို ပွတ်တိုက်နေ၏။ သူ၏ ခြေထောက် အောက်မှ လီချန်းဟိုကတော့ သူ့အနေနဲ့ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ လွတ်မြောက်စရာ လမ်း တွေ့ပုံမပေါ်ချေ။ တိတ်ဆိတ်သွား၏။ နေရာတစ်ခုလုံးက လုံးဝ တိတ်ဆိတ် သွားသည်။ ။ ဤကဲ့သို့ အဆုံးသတ်မည်ဟု မည်သူကမှ ထင်မထားချေ။ အမှောင်စိတ် ဝိညာဉ် ဖျက်ဆီးခြင်း ဓားနှင့်တောင်မှ လီချန်းဟိုကို ဂျန်ချန်က စက္ကန့်ပိုင်းအတွင်း အနိုင်ယူသွားမည်ဟု မည်သူကမှ ထင်မထားကြချေ။ လူတိုင်းက အခု ဂျန်ချန်၏ လှုပ်ရှားမှုကို နားလည်ရန် ကြိုးစားနေကြ၏။ လီချန်းဟို၏ တိုက်ခိုက်မှုကို ဂျန်ချန်က မည်သို့ ရှောင်လိုက်သလဲဆိုသည် ကို ပတ်ပတ်လည် မှာ ရှိသည့် လူတိုင်းက အမှန်တကယ်ကို မမြင်လိုက်ရချေ။

"ငါ့ရဲ့ သားကို လွှတ်လိုက် ... "

နောက်ဆုံးတော့ လီချန်းယုက တုံ့ပြန်လာ၏။ သူက ဂျန်ချန်ကို အသ

ည်းအသန် အော်နေ၏။ ဂျန်ချန်၏ ခြေထောက် အောက်မှာ ရှိနေသည့် သူ၏ သား အတွက်သာ မဟုတ်လျှင် အခုချိန်မှာ ဂျန်ချန်ကို တစ်စစီ ဆုတ်ဖြုတ်ပြီး ဖြစ်သည် ။ လီမိသားစုမှ လူတိုင်းက ထိတ်လန့် သွားကြ၏။ သူတို့ သည် ဂျန်ချန်က လီချန်းဟိုထက် အရမ်းသန်မာ နေလိမ့်မည်ဟု မမျှော်လင့် ထားကြချေ။ လီချန်းဟိုသည် ချီဟိုင် နောက်ပိုင်းအဆင့် စစ်သည် တော် တစ်ယောက်ဖြစ်ပြီး အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက်ကို လည်း ကိုင်ဆောင် ထားသေးသည် ။ ဒါတောင် သူကို ဂျန်ချန်က တိုက်ခိုက်နိုင်ခဲ့သည် ။ ဒါက အရမ်းကြောက်ဖို့ ကောင်းသည် ။

"သူ့ကို လွှတ်ပေးရမယ် ဟုတ်လား။ ငါ့ကို လာနောက် နေတာလား။ ဒါက သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲ ဆိုတာကို မမေ့ပါနဲ့ "

ဂျန်ချန်က လီရှန်းယုကို အေးစက်စွာ ပြုံး၍ ကြည့်နေ၏။ သူ၏ ခြေထောက်က လီချန်းဟို၏ မျက်နှာကို ဆက်လက်၍ နင်းချေထားသည် ။

"မိမဆုံးမ ဖမဆုံးမ သားလေး...။ ငါ့ရဲ့ သားကို နောက်တစ်ခါ ထပ်ထိရဲရင် ငါမင်းကို အပိုင်းပိုင်း ဖြစ်အောင် ဆုတ်ဖြုတ်မယ်"

လီရှန်းယုသည် စိတ်မထိန်းနိုင် လှပါးဖြစ်နေ၏။ သူ၏ ဆိုးရွားသည့် မျက်နှာက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ခါနေ၏။ သူဟာ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ပြီ ဖြစ်သည် ။ နောက်တစ်ယောက်ကို သာ ဆုံးရှုံးရလျှင် သူသည် ရူးသွပ် သွားပေလိမ့်မည်။ ပို၍ အရေးကြီးသည် က လီချန်းဟိုသာ သူ၏ ရှေ့မှာ အသတ်ခံလိုက်လျှင် သူ၏ မျက်နှာကို လူအများကြီး ရှေ့တွင် ပါးရိုက်ခံလိုက် ရသကဲ့သို့ ဖြစ်သွားလိမ့်မည်။

"လီရှန်းယုက အရမ်းဒေါသ ထွက်နေပြီ။ ဒါပေမဲ့ သူတို့ တွေကို သေသည် အထိ တိုက်ခိုက်ကြဖို့ သူပဲ သဘောတူခဲ့တာပဲလေ"

"ငါ့အထင်တော့ ဂျန်ချန်က လီချန်းဟိုကို မသတ်ရဲလောက်ဘူး။ လီရှ

န်းယုရဲ့ သားကို သူ့ရဲ့ ရှေ့မှာ ဘယ်သူကရော သတ်ရဲမှာ လဲ"

"ဒါက ပြောဖို့ ခက်ခဲတယ်။ ငါ့မျက်လုံးထဲမှာ တော့ ဂျန်ချန်က အရူး တစ်ယောက်လိုပဲ သူက လီချန်းဟိုကို အမှန်တကယ်ကို သတ်ပစ်လိမ့်မယ်။ ပြီးတော့ နှစ်ဖက်စလုံးက ရေနဲ့ မီးလိုပဲ။ ဂျန်ချန်က လီချန်းဟိုကို လွှတ်ပေးရင်တောင်မှ လီရှန်းယုက ဂျန်ချန်ကို လွှတ်ပေးမှာ မဟုတ်ဘူး "

လူတိုင်းက တိုးတိတ်စွာ ဆွေးနွေးနေကြ၏။ သူတို့ အားလုံးက ဂျန်ချန်ကို အရင်ကနှင့် ခြားနားစွာ ကြည့်ရှုနေ၏။ ယနေ့တိုက်ပွဲတွင် ဤမြို့မှာ လူငယ်လေး တစ်ဦးက ကျော်ကြား သွားပြီဖြစ်သည် ။ ယန်မိ သားစုက မည်သူကမှ ဘာမှ မပြောကြချေ။ သူတို့ က အခု ဂျန်ချန်ကို ထောက်ပံ့ပေးရန်နှင့် ကာကွယ်ပေးရန် လိုအပ်သည် ။ ဂျန်ချန်ကို နှစ်ရက်အကြာ သိရှိ လာပြီးနောက် ဂျန်ချန်အကြောင်းကို ပိုပြီးတော့ နားလည်လာကြသည် ။

လီချန်းဟိုကို သတ်ခြင်း မသတ်ခြင်းက သူတို့ အပေါ် မည်သို့မျှ မသက်ရောက်ချေ။ လီရှန်းယု၏ ခြိမ်းခြောက်မှုကလည်း သူတို့ အပေါ်တွင် မည်သို့မျှ မသက်ရောက်ချေ။ အမြင့်ဆုံးအဆင့် သူတော်စင် တစ်ယောက် ဖြစ်ခဲ့ဖူးသည့် ဂျန်ချန်အနေနှင့် ဤကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို မည်သည့် အခါကမှ မကြောက်ရွံ့ခဲ့ချေ။

လီရှန်းယု၏ ခြိမ်းခြောက်မှုက သူ့အတွက်တော့ လေလည် သလောက်ပင် ထူးခြားမှု မရှိချေ။ ဂျန်ချန်သည် လီရှန်းယု၏ ဒေါသကို ဂရုမစိုက်ချေ။ ဂျန်ချန်သည် သူ၏ ခြေထောက်ကို လီချန်းဟို၏ ဦးခေါင်းခွံ အက်ကဲ့သည့် အသံထွက်ပေါ် လာသည် အထိ နင်းချေထားပြီးဘ သွေးများက လီချန်းဟို၏ မျက်နှာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည် ။ သူ၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သည့်အသံက ပို၍ ပင် ကြောက်ဖို့ ကောင်း

နေသေးသည် ။

"မိမဆုံးမ ဖဆုံးမသား ... ဂျန်ချန် ... ငါမင်းကို အရှင်လတ်လတ် အရေခွံ ဆုပ်ပစ်မယ်"

လီရှန်းယု၏ အသံက ဆိုးရွားစွာ ထွက်ပေါ်လာ၏။ သူဟာ အလွန် ဒေါသ ထွက်နေသော်လည်း ရှေ့သို့ တစ်လှမ်းမှ မတိုးရဲချေ။ သူ့ရှေ့ကို တစ်လှမ်းတိုး လိုက်လျှင် ဂျန်ချန်က သူ၏ သားကို ချက်ချင်း သတ်ပစ်လိမ့်မည်။

"ငါ့ကို အရေခွံဆုပ်ပစ်မယ် ဟုတ်လား။ ငါက သူ့ရဲ့ အရေခွံကို ဘာကြောင့် ပထမဦးဆုံး မဆုပ်ပစ်ရမှာ လဲ"

ဂျန်ချန်သည် မြေပြင်ပေါ်မှ အမှောင် စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓားကို ဆတ်ခနဲ ကောက်ယူ၍ လေထဲတွင် ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။

"ဒီဓားက မဆိုးပါဘူး။ ဒါက ဒီတိုက်ပွဲအတွက် ဆုလာဘ် တစ်ခုပဲ။ လီချန်းဟို အတွက်ကတော့ ဒီတိုက်ပွဲမှာ သေဆုံးမှုကိုပဲ ရရှိတော့မယ်"

ဂျန်ချန်က ထူးမခြားနားစွာဖြင့် ပြောလိုက်၏။ အမှောင်စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓား၏ ထိပ်သည် လီချန်းဟို၏ လည်ပင်းကို ထိထားလိုက်၏။ အေးစက်သည့် ဓားသွား၏ ထိပ်က လီချန်းဟို၏ ကျောရိုးစိမ့် သွားအောင်ပင် တုန်လှုပ်သွားစေ၏။

ထိုခဏမှာ ပဲ သူဟာ သေခြင်းတရားကို ရှင်းလင်းစွာ ခံစားမိသည် ။

"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ ... ငါ့ကို မသတ်ပါနဲ့ "

လီချန်းဟိုက တုန်လှုပ်စွာဖြင့် တောင်းပန်နေ၏။ သူ့အနေနှင့် မသေဆုံးချင်သေးပေ။ သူသည် လီရှန်းယု၏ ဒုတိယမြောက်သား တစ်ယောက်ဖြစ်ပြီး အနီရောင် မြို့တော်၏ ပါရမီရှင် တစ်ယောက်ဖြစ်သည် ။ သူ့

တွင် တောက်ပသည့် အနာဂတ် ရှိသည် ။ အခုချိန်မှာ သူမသေချင်သေး ပေ။

"ဂျန်ချန် မင်းလုပ်ရဲလား"

လီရှန်းယု၏ အသံက မီးလျှံကဲ့သို့ ထွက်ပေါ်လာ၏။ ဂျန်ချန်က လီချန်းဟိုကို အမှန်တကယ် သတ်မှာ လား မသတ်ဘူးလား ဆိုသည် ကို လူစု လူဝေးကြီးသည် အသက်ရှူရပ် မတတ်ပင် ကြည့်ရှုနေကြသည် ။

"လီရှန်းယု မင်းမှာ သားသုံးယောက် ရှိတယ်မို့လား။ ငါအခု သူတို့ ထဲက နှစ်ယောက်ကို သတ်ခဲ့ပြီ"

ဂျန်ချန်၏ မျက်နှာက တည်ငြိမ်နေ၏။ သို့သော်လည်း သူ၏ လုပ်ဆောင်မှုကတော့ ရက်စက်လွန်းသည် ။ အမှောင်စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓားသည် လီချန်းဟို၏ လည်ပင်းကို စူးဝင်သွားပြီး သွေးများက နေရာအနှံ့ကို ပျံ့နှံ့ သွားသည် ။ လီချန်းဟိုသည် စက္ကန့်အနည်းငယ် ရုန်းကန်နေပြီး တဖြည်းဖြည်းနှင့် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည် ။ ချက်ချင်းပင် ထိုနေရာက တိတ်ဆိတ်သွား၏။ လီရှန်းယုသည် ထိုအဖြစ်အပျက်ကို ကြည့်၍ မိန်းမောတွေဝေသွားသည် ။

"ဘုရားရေ ... သူက လီချန်းဟိုကို အမှန်တကယ် သတ်လိုက်တာလား"

"ရက်စက်တဲ့ လူတစ်ယောက်။ သူဟာ တကယ်ကို ရက်စက်တဲ့ လူတစ်ယောက်ပဲ။ သူဟာ လီချန်းဟိုကို မျက်တောင် တစ်ချက်မခတ်ဘဲ သတ်ပစ်ခဲ့တယ်"

"လီမိသားစုရဲ့ ဒုတိယသားဟာ အနီရောင်မြို့တော် လီရှန်းယု၏ ရှေ့မှာ ပဲ အသတ်ခံလိုက်ရတယ်။ ဒါက တော်တော်ကို မိုက်မဲတာပဲ"

လူတိုင်းက ဂျန်ချန်၏ တည်ငြိမ်နေသည့် မျက်နှာကို ကြည့်၍ တုန်လှုပ်နေကြ၏။ သူတို့ က အသက်ပြင်းပြင်းပင် မရှူရဲပေ။ ဤလူငယ်လေးကတော့ သံမဏိကဲ့သို့ ရဲစွမ်းသတ္တိ ရှိလှသည်။

"အား ... "

နောက်ဆုံးမှာ တော့ လီရှန်းယုက တုံ့ပြန်လိုက်၏။ သူ၏ ဦးခေါင်းကို မြှင့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူဟာ ရူးသွပ်နေသည့် သားရဲသတ္တဝါ ကဲ့သို့ ဖြစ်သွား၏။ မော်တယ်အဆင့် စစ်သည် တော် တစ်ဦး၏ အော်ရာက လှိုင်းလုံးများ ကဲ့သို့ ထွက်ပေါ်လာ၏။ ၎င်းဖိအား၏ အောက်မှာ လူတိုင်းက အသက်ရှူရန် ခက်ခဲနေကြ၏။ လီရှန်းယုနှင့် နီးကပ်စွာ ရပ်နေကြသည့် လူများ သည် လည်း သွေးများ အန်ထွက်ကုန်၏။ သူက အလွန်ဒေါသထွက်နေ၏။ သူ၏ သားက သူ၏ ရှေ့မှာ ပင် အသတ်ခံလိုက်ရသည်။ မည်သူမဆို ဤကဲ့သို့ တွေ့ကြုံရပါက လီရှန်းယုကဲ့သို့ တူညီစွာ တုံ့ပြန်ကြမည်ဖြစ်သည်။

"ညီလေးဂျန်ချန် အခုပဲပြန်လာခဲ့တော့"

ယန်ကျန်းယွမ်သည် လီရှန်းယု စတင်ရွေ့လျား လာသည် နှင့် သူကလည်း ဂျန်ချန်၏ ရှေ့သို့ ဝင်လိုက်၏။

"သွားစမ်း.."

လီရှန်းယု၏ မျက်လုံးများက အနီရောင်သန်းနေ၏။ သူ၏ လက်ဝါးက အင်အားအပြည့်ဖြင့် ရိုက်လိုက်၏။ သို့သော်လည်း ယန်ကျန်းယွမ်သည် ယန်စွမ်းအင်များကို ထုတ်ဖော်၍ သူ၏ လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက် လိုက်သည်။

ဂုန်း ...

အနီရောင်မြို့တော်မှ အဆင့်မြင့် စစ်သည် တော် နှစ်ဦး၏ တိုက်ခိုက်မှုက လေထုထဲတွင် ပေါက်ကွဲ ထွက်လာ၏။ သူတို့ နှစ်ယောက်၏ ထိပ်တိုက်တွေ့မှုက လေထုကို တင်းမာ သွားစေသည် ။ လူနှစ်ယောက်၏ တိုက်ပွဲက ချက်ချင်း ရပ်တန့်သွားသည် ။ မော်တယ်အဆင့် စစ်သည် တော် နှစ်ဦး၏ တိုက်ပွဲက အတော်လေး ပြင်းထန်သည် ။ သူတို့ နှင့် နီးကပ်စွာ နေမိပါက ထိုသူတို့ ၏ အသက်များ ပျောက်ကွယ်ပေမည်။ ဂျန်ချန်က ထူးခြားနားစွာဖြင့် သူ၏ နေရာမှာ ပင် ရပ်နေ၏။ လီရှန်းယု၏ အင်အားက သူ့အတွက်တော့ မည်သည့်အခါကမှ ကြောက်ရွံ့စရာ မရှိချေ။ သူ၏ ရန်သူကို ချေးတစ်တုံးလောက်ပင် တန်ဖိုးမရှိသကဲ့သို့ ခိုင်မြဲစွာဖြင့် ရပ်နေသည် ။

"ယန်ကျန်းယွမ် ဝေးဝေးဖယ်နေပါ။ ဒီခွေးကောင်က ငါ့ရဲ့ သား နှစ်ယောက်ကို သတ်ခဲ့တယ်။ ငါဒီနေ့ သူ့ကို အရှင်လတ်လတ် အရေခွံ ဆုပ်ပစ်ရမယ်"

လီရှန်းယုက ဒေါသဖြင့် ပြောလိုက်၏။

"ဟမ့် ... လီရှန်းယု မင်းရဲ့ ဂုဏ် သိက္ခာတွေကို ဆုံးရှုံးခံဖို့ ပြင်ဆင်ထားတာလား။ ဒါက အသေသတ်ပွဲပဲလေ။ မင်းရဲ့ သားက ရှုံးနိမ့်ခဲ့တယ် ။ မင်းအနေနဲ့ သူ့ရဲ့ အားနည်းမှုနဲ့ မိုက်မဲမှုကိုပဲ အပြစ်တင်ရမယ်။ အခု မော်တယ်အဆင့် စစ်သည် တော် တစ်ယောက်အနေနဲ့ မင်းက လူငယ်လေး တစ်ဦးကို တိုက်ခိုက်မလို့ လား။ မင်းက တကယ်ကို မင်းရဲ့ ဂုဏ် သိက္ခာတွေကို လွှင့်ပစ်တော့မလို့ လား"

ယန်ကျန်းယွမ်က နှာခေါင်းရှုံ့၍ အေးစက်စွာဖြင့် ပြောလိုက်၏။ သူက ထွက်သွားလိမ့်မည် မဟုတ်ပေ။ ဂျန်ချန်က ယန်ချန်းယု၏ အသက်ကို ကယ်တင် ထားသည့် ယန်မိသားစု၏ ကျေးဇူးရှင် ဖြစ်သည် ။ သူ၏

ဘဝကို စွန့်လွှတ်ရမည် ဆိုလျှင်တောင်မှ သူ့အနေနှင့် ဂျန်ချန်ကို ကာကွယ်ပေး ရပေမည်။

"ယန်ကျန်းယွမ်.. ... မင်း ဘေးဖယ်မှာ လား မဖယ်ဘူးလား။ ဒါက လီမိသားစုနဲ့ ဒီခွေးကောင်လေးရဲ့ ကြားက ပြဿနာနော်။ ဒါက ယန်မိသားစုနဲ့ ဘာမှ မဆိုင်ဘူး"

လီရှန်းယုသည် သူ၏ လက်သီးကို တင်းကျပ်နေအောင် ဆုပ်ထား၏။

"ဂျန်ချန်ရဲ့ ပြဿနာက ငါ့ရဲ့ ပြဿနာပဲ။ မင်းသူ့ကို တိုက်ခိုက်မယ် ဆိုရင် ငါ့ကို အရင်ဆုံး ရင်ဆိုင်ရမယ်"

ယန်ကျန်းယွမ်က ခိုင်မာစွာ ဆုံးဖြတ်ထား၏။

သူက မော်တယ် နောက်ပိုင်းအဆင့် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး လူတိုင်းကို ပြောလိုက်၏။

"ကောင်းပြီ ... လူတိုင်းပဲ တက်ခဲ့ကြ။ ငါ့အတွက် ဂျန်ချန်ကို သတ်ပေးကြ"

လီရှန်းယုသည် သူ၏ ဒေါသကို ဒီထက်ပို၍ မထိန်းနိုင်တော့ချေ။ သူ၏ လူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကလည်း ယန်ကျန်းယွမ်ကို စတင်၍ တိုက်ခိုက်လိုက်၏။ လီမိသားစု လူများ လှုပ်ရှားလာသည် နှင့် မိုးတိမ်တောင် မျှော်စင်မှ မော်တယ်အဆင့် စစ်သည်တော် ဖီယောက်ကလည်း ဂျန်ချန်၏ ရှေ့တွင် အတူတကွ နေရာ ယူလိုက်ကြသည် ။

"ယန်မိသားစုက လူအားလုံး ဂျန်ချန်ကို ကာကွယ် ပေးရမယ်။ ဒီနေရာမှာ ဘယ်သူမှ သူ့ကို မထိခိုက်စေရဘူး"

ယန်ချိန်ဟု နံက သူ၏ ယန် စွမ်းအင်များကို ထုတ်ဖော်လိုက်၏။ မိုး တိမ်တောင် မျှော်စင်မှ လူများက ပို၍ ပို၍ ထွက်လာကြသည် ။ ဒါက အ ရေးကြီးသည့် ပြဿနာ ဖြစ်သည် ။ မော်တယ်အဆင့် စစ်သည် တော် ၆ ယောက် ... ဒါက ယန်မိသားစုမှ အင်အား အကုန်လုံးနီးပါး ထွက်လာခြင်း ဖြစ်သည် ။ လီမိသားစုမှ လာသည့် လူများက အနည်းငယ်သာ ရှိသည် ။ သူတို့ က တိုက်ခိုက်ကြမည် ဆိုလျှင် တစ်ဖက်သတ် အတိုက်ခံရပေ လိမ့်မည်။

"ဒီဂျန်ချန်က ယန်မိသားစုကို ဘာတွေ လုပ်ပေးခဲ့လို့ ယန်မိသားစုက မော်တယ်အဆင့် စစ်သည် တော်တွေ အားလုံးက သူ့ကို ကူညီနေကြ တာလဲ"

"သူက သခင်မလေးရဲ့ ရောဂါကို ကုသပေးခဲ့လို့ လား။ ဒါပေမဲ့ ... ဒါ က မဖြစ်နိုင်ဘူး။ သခင်မလေးရဲ့ ရောဂါက ကုသလို့ မှ မရတာ။ အဆင့်မြင့်တဲ့ ဆရာတွေ အားလုံးက ကြိုးစားကု ခဲ့ကြပြီးပြီ။ အဆုံးမှာ တော့ သူတို့ တွေ လက်မြောက်ခဲ့ရတာပဲ"

လူတိုင်းက တုန်လှုပ်နေကြ၏။ အစပိုင်းတုန်းက ယန်မိသားစုက ဂျန်ချန်ကို ကာကွယ် ပေးမည်ဟု ပြောခြင်းမှာ လီမိသားစုနှင့် ဆန့်ကျင်နေ သည့် အတွက် သာမန်မျှသာ ပြောလိုက်ခြင်း ဖြစ်သည် ဟု တွေးခဲ့ကြသည် ။ သို့သော်လည်း ဒါက အမှန်တကယ်ကို လုပ်ဆောင်နေကြခြင်း ဖြစ် သည် ။ လီမိသားစုမှ လူများ အားလုံး၏ မျက်နှာ အမူအရာမှာ ပြောင်း လဲသွားကြ၏။ လီရှန်းယုတောင်မှ သူ၏ တိုက်ခိုက်မှုကို ရပ်လိုက်၏။ သူ သည် ယန်မိသားစုက ဂျန်ချန်အပေါ်တွင် ဤကဲ့သို့ သဘောထားမည်ဟု ထင်မထားခဲ့ချေ။

"ယန်ကျန်းယွမ် မင်းက ငါ့ရဲ့ လီမိသားစုနဲ့ တကယ်ကို တရားဝင် စ

စံကြေညာရဲတာလား"

လီရှန်းယုက ထင်ရှားသည့် လူတစ်ယောက်ဖြစ်သည်။ အခု သူက အဆင်အခြင် မဲ့နေသည့် လူတစ်ယောက် မဟုတ်တော့ပေ။

"မင်းက စစ်ဖြစ်ချင်တယ် ဆိုရင်တော့ ငါကလည်း တိုက်ခိုက် ပေးရမှာ ပေါ့။ ဒါပေမဲ့ အနီရောင် မြို့တော်ကို ဘယ်သူကမှ စစ်ပွဲဇုန် ဖြစ်စေချင်မှာ မဟုတ်ဘူး "

ယန်ကျန်းယွမ်သည် တစ်လှမ်းမှ နောက်မဆုတ်ဘဲနှင့် ပြောလိုက်၏။

"ခေါင်းဆောင် ငါတို့ ဒီနေ့တော့ ပြန်ရအောင်။ နောက်မှ ပဲ ဟို မိမဆုံးမ ဖမဆုံးမသားလေးကို သတ်ဖို့ အတွက် အစီအစဉ် ဆွဲကြတာပေါ့"

လီမိသားစုမှ မော်တယ်အဆင့် စစ်သည် တော် တစ်ယောက်သည် လီရှန်းယုကို နတ်ဘုရား စိတ်အာရုံဖြင့် တီးတိုးပြောလိုက်၏။ ယန်မိသားစု၏ အပြုအမူအရ ဒီနေ့တော့ ဂျန်ချန်ကို သတ်ရန် မဖြစ်နိုင်ချေ။

ဒါ့အပြင် စိန်ခေါ်ပွဲကို လီချန်းဟိုနှင့် ဂျန်ချန် နှစ်ယောက်စလုံးက လက်ခံ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ လီရှန်းယု၏ မျက်လုံးများက လူအားလုံး၏ နောက်မှာ ရပ်နေသည့် ဂျန်ချန်ကို ကြည့်၍ မီးဝင်းဝင်း တောက်လျက်ရှိ၏။ ထို့နောက် မြေပြင်ပေါ်တွင် သွေးများ ဖုံးလွှမ်းလျက်ရှိသည့် လီချန်းဟိုကို ကြည့်လိုက်၏။ သူဟာ ဒီနေ့ ဂျန်ချန်ကို အလွတ် မပေးချင်သော်လည်း ယနေ့မှာ တော့ ဂျန်ချန်ကို သတ်ရန် မဖြစ်နိုင်တော့ပေ။ ဒါက မိုးတိမ်တောင် မျှော်စင်၏ ပိုင်နက်ဖြစ်သည်။

"မိမဆုံးမ ဖမဆုံးမ သားလေး မကြာခင် ငါမင်းကို အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ပစ်မယ်"

လီရှန်းယုက အေးစက်စွာဖြင့် ပြောလိုက်၏။ ထို့နောက် သူသည် လီချန်းဟိုကို မ၍ သူ၏ လူများ နှင့်အတူ ထွက်ခွာသွား၏။

လူစုလူဝေးကြီးသည် တစ်ယောက်နှင့် တစ်ယောက် တီးတိုး ဆွေးနွေးနေကြ၏။ ယနေ့ တိုက်ပွဲမှာ လီချန်းဟိုသည် သေဆုံးသွားခဲ့ပြီး လီမိသားစု၏ အဆင့်နိမ့် တိုက်ဖျက်ရေး လက်နက်ကို ဆုံးရှုံးခဲ့ရ၏။ လီမိသားစု အတွက်တော့ ကံဆိုးမိုးမှောင် နှစ်ထပ်ကွမ်း ကျရောက်ခြင်းပင် ဖြစ်သည် ။ ဂျန်ချန်၏ အမည်မှာ မကြာခင် မြို့တော် တစ်ခုလုံးကို ပျံ့နှံ့တော့မည် ဖြစ်သည် ။
